

၂၅၆

ပြန်လည်အသုံးပြုနည်း HOW TO USE THIS BOOK)

ଶ୍ରୀକୃଷ୍ଣଙ୍କାନ୍ତିରୁ -

କିମ୍ବା ଅର୍ପିତ ଯଦି ଆଗିଲିଲି ଥିଲା ପ୍ରେସର୍ ଏବଂ ଏହିମାତ୍ର କିମ୍ବା ମୁଲଦ୍ୱାଣୀ
କିମ୍ବା ପ୍ରେସର୍ ଏବଂ କିମ୍ବା ପ୍ରେସର୍ ଏବଂ କିମ୍ବା ପ୍ରେସର୍ ଏବଂ କିମ୍ବା ପ୍ରେସର୍ ଏବଂ

သင် အလုပ်များနေတယ် ဆိုတာ ကျွန်ုပ်တို့ သိပါတယ်။ သင်က မြန်မြန်တတ်ချင်မှပါ ပေါ်။ ဒီစာအပ်ကို သင့်အတွက် လွယ်ကွေစေပို့ စိစဉ်ထားပါတယ်။ သင်က ဒီစာအပ်ကို ဒီလို ပို့လမ်းလမ်းတွေနဲ့ အသုံးပြုနိုင်ပါတယ်။

- ဒီစာအပ်ကို ပုံပြင်စာအပ် တစ်အပ်လို့ ဖတ်ပါ။

မြန်မာနိဂုံးကူ ရုပ်ပြအင်လိပ်စကားပြောစာအပ်က အတွက် အလုပ်လုပ်နေကြတဲ့
ပါးယောက်ရဲ ဘတ်လမ်းကို ပြောပါနေတာပါ။

- ତାତ୍ତ୍ଵକ୍ରି ଗର୍ବାଃତୁତ୍ତମ ଲୁହାପି॥

တန်လျောန္တမှ စန့်နွောတိ တစ်ရက်စီကို တစ်မျက်နှာသာ ဖတ်ရှုပြီ သင့်အား အကြံပြုတယ်။

ବ୍ୟାକ୍ ଓ ସ୍ଥିଃସୁରଳାଗ୍ନ

ပဟောမြတ်တစ်ခုကို ဖြေဆိုတဲ့အခါ ကြံယာကာလကို ဂရိနိက်ပါ။ ဥပမာအနေနဲ့ make စား made တဲ့ ရေးရကျောင်း ရေးရနိုင်ပါတယ်။

፩፻፲፭

ထပ်ဆောင်း နှစ်ဦး အခြေအနေတွေမှာ အသုံးပြုထားတဲ့ စကားစုတစ်ခိုက်ကို ကြည့်ရှုဖို့ပါ။

ଶ୍ରୀମଦ୍ଭଗବତ୍

ဒီတစ်ခါနတော် သင့် အောင်မြင်ရဲ အလောက်ပါပဲ။

- လောနိုင်အောင် အကျဉ်များနေပါသလား
လုပ်၊ ကျောင်နှင့်နည်ဘဝအတွက် လိုအပ်မယ့် အီဒီယံနဲ့ စကားရတွေကို ထင်ယူလိုက်ပါ၊
နဲ့ရှင်း၊ ဂျယ်လွယ် မြန်မြန် လော့လိုပါပဲ။
ဘာခုပ်က အီဒီယံနဲ့ စကားရတွေကို အကျယ်တက္က လောနိုင်အောင် စီမံထားပါတယ်၊
ကြောင့်လဲဆိတော့ ...
ဘဏ္ဍာန်းကေတ်လမ်းမေတ္တက အမိုးယ်ရတွေကို ရှင်းလင်းစေတယ်၊
မမှာမေတ္တက အီဒီယံနဲ့ စကားရတွေ သုံးနည်းမေတ္တကို ပြပါတယ်၊
သံတွက်တွေက စကားကောင်းကောင်း ပြောတတ်နဲ့ ကူညီတယ်၊
နိုင်လျှန်လျှင့်ခန်းရတွက ပြန်လည်ဖုတ်ပိုးစေပါတယ်၊
ယောင်းအကောင်ဆုံး “မြန်ဆန်လွယ်ကူ ရှင်ပြ အေးလိပ်စကားဝါဌာ” စာခုပ်က လွှမ်းသောင်းကို
ပို့စ်စကား ပို့ပြီး ကောင်းကောင်း ပြောတတ်အောင် ကူညီထားပြီးပြီး
ဘုံးဘန်း စာခုပ်ကောင်းပါပဲ၊ မိတ်ဆွေတွေ အားပဲ့ ပို့ထားမျှယ်လေး။

- ඇඟියුරුවන්ගේ සිංහල විද්‍යාත්මක ප්‍රසාද (විද්‍යාත්මක ප්‍රසාද)

- වායුගිරි ගෙඩින්: (පැන)

କା ଅନ୍ତିମ ଦେଖିବାରେ ଏହାର ପାଶରେ ଏହାର ପାଶରେ ଏହାର ପାଶରେ

အခါက်တာ ရှစ်ရွှေက်စပ်ယေား (ဘာသာဇူးပါမောက္ခ)

- ဂီး သူယန် ချု (သတင်းစာဆရာ၊ စာမေးဆာ)

-ଗ୍ରେ: ପୁଲାକ ପ୍ରୀ (ଯତାଣୀତାବଳୀ ଓ ରାଜ୍ୟବଳୀ)

မြန်သန်လွယ်ကူ ရပ်ဖြေ အင်လိပ်စားပြော(၃)

USEFUL IDIOMS & PHRASES for work and everyday life

ENGLISH

fast & easy (3)

Marianna Pascal
Illustrated by Lee Shee